

**AJI PUSTAKASARI 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

**PERPUSTAKAAN**  
**KTR. DOKBUD BALI**  
**PROP. BALI**

K/I/12/DOKBUD

PERPUSTAKAAN  
KEMERDEKAAN  
BALI

10/84-37 K.66

Nome/judul: = AJI PUSTAKASARI- 1  
Panj. 35 cm. Leb. 3,5 cm. Jal. 58 lb.  
Asal: Gafya Kamenuh, Subaga, Kr. Gasa.

3	I
	A

Handwritten text in Balinese script on a palm leaf manuscript. The text is arranged in two columns, with a central hole for binding. The script is finely etched into the surface of the leaf.





**AJI PUSTAKASARI 01**  
Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

1  
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

2  
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.



**AJI PUSTAKASARI 01**  
 Pusat Dokumentasi  
 Dinas Kebudayaan Provinsi Bali

23	2
	B

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns across the length of the leaf.

23	3
	A

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns across the length of the leaf.



**AJI PUSTAKASARI 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

၅၀	3
	B

၅၀  
 ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ  
 ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ  
 ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ  
 ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ

၅၁	4
	A

၅၁  
 ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ  
 ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ  
 ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ  
 ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ



AJI PUSTAKASARI 01  
Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

8 4  
B

Handwritten Balinese script on a palm leaf, including a circular seal in the center.

9 5  
A

Handwritten Balinese script on a palm leaf, including a circular seal in the center.







**AJI PUSTAKASARI 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

6  
B

Handwritten text in Balinese script on a palm leaf manuscript strip. The text is arranged in three columns. The first column contains approximately 10 lines of text. The second column contains approximately 10 lines of text. The third column contains approximately 10 lines of text. There are two circular holes on the strip for binding.

7  
A

Handwritten text in Balinese script on a palm leaf manuscript strip. The text is arranged in two columns. The first column contains approximately 10 lines of text. The second column contains approximately 10 lines of text. There are two circular holes on the strip for binding.



**AJI PUSTAKASARI 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

3	7
	B

Handwritten text in Balinese script on a palm leaf, including decorative floral motifs.

4	8
	A

Handwritten text in Balinese script on a palm leaf.



**AJI PUSTAKASARI 01**  
 Pusat Dokumentasi  
 Dinas Kebudayaan Provinsi Bali

8  
B

၁။ နိဗ္ဗာန်တို့၏အကျိုးအမြတ်ကို နိဗ္ဗာန်တို့၏အကျိုးအမြတ်ကို နိဗ္ဗာန်တို့၏အကျိုးအမြတ်ကို  
 နိဗ္ဗာန်တို့၏အကျိုးအမြတ်ကို နိဗ္ဗာန်တို့၏အကျိုးအမြတ်ကို နိဗ္ဗာန်တို့၏အကျိုးအမြတ်ကို  
 နိဗ္ဗာန်တို့၏အကျိုးအမြတ်ကို နိဗ္ဗာန်တို့၏အကျိုးအမြတ်ကို နိဗ္ဗာန်တို့၏အကျိုးအမြတ်ကို  
 နိဗ္ဗာန်တို့၏အကျိုးအမြတ်ကို နိဗ္ဗာန်တို့၏အကျိုးအမြတ်ကို နိဗ္ဗာန်တို့၏အကျိုးအမြတ်ကို

9  
A

၂။ နိဗ္ဗာန်တို့၏အကျိုးအမြတ်ကို နိဗ္ဗာန်တို့၏အကျိုးအမြတ်ကို နိဗ္ဗာန်တို့၏အကျိုးအမြတ်ကို  
 နိဗ္ဗာန်တို့၏အကျိုးအမြတ်ကို နိဗ္ဗာန်တို့၏အကျိုးအမြတ်ကို နိဗ္ဗာန်တို့၏အကျိုးအမြတ်ကို  
 နိဗ္ဗာန်တို့၏အကျိုးအမြတ်ကို နိဗ္ဗာန်တို့၏အကျိုးအမြတ်ကို နိဗ္ဗာန်တို့၏အကျိုးအမြတ်ကို  
 နိဗ္ဗာန်တို့၏အကျိုးအမြတ်ကို နိဗ္ဗာန်တို့၏အကျိုးအမြတ်ကို နိဗ္ဗာန်တို့၏အကျိုးအမြတ်ကို



**AJI PUSTAKASARI 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

3	9
	B

Handwritten text in Balinese script on a palm leaf manuscript strip. The text is arranged in two columns. On the right side of the strip, there is a circular blue stamp that reads "PENGEMBALAN PROVINSI BALI" and "KEMENTERIAN KEBUDAYAAN DAN KEMERDEKAAN BERKUALITAS".

70	10
	A

Handwritten text in Balinese script on a palm leaf manuscript strip. The text is arranged in two columns.



**AJI PUSTAKASARI 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

10  
A

1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20. 21. 22. 23. 24. 25. 26. 27. 28. 29. 30. 31. 32. 33. 34. 35. 36. 37. 38. 39. 40. 41. 42. 43. 44. 45. 46. 47. 48. 49. 50. 51. 52. 53. 54. 55. 56. 57. 58. 59. 60. 61. 62. 63. 64. 65. 66. 67. 68. 69. 70. 71. 72. 73. 74. 75. 76. 77. 78. 79. 80. 81. 82. 83. 84. 85. 86. 87. 88. 89. 90. 91. 92. 93. 94. 95. 96. 97. 98. 99. 100.

11  
A

1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20. 21. 22. 23. 24. 25. 26. 27. 28. 29. 30. 31. 32. 33. 34. 35. 36. 37. 38. 39. 40. 41. 42. 43. 44. 45. 46. 47. 48. 49. 50. 51. 52. 53. 54. 55. 56. 57. 58. 59. 60. 61. 62. 63. 64. 65. 66. 67. 68. 69. 70. 71. 72. 73. 74. 75. 76. 77. 78. 79. 80. 81. 82. 83. 84. 85. 86. 87. 88. 89. 90. 91. 92. 93. 94. 95. 96. 97. 98. 99. 100.



**AJI PUSTAKASARI 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

၁၁

11  
B

၁၁  
၁၂  
၁၃  
၁၄  
၁၅  
၁၆  
၁၇  
၁၈  
၁၉  
၂၀  
၂၁  
၂၂  
၂၃  
၂၄  
၂၅  
၂၆  
၂၇  
၂၈  
၂၉  
၃၀  
၃၁  
၃၂  
၃၃  
၃၄  
၃၅  
၃၆  
၃၇  
၃၈  
၃၉  
၄၀  
၄၁  
၄၂  
၄၃  
၄၄  
၄၅  
၄၆  
၄၇  
၄၈  
၄၉  
၅၀  
၅၁  
၅၂  
၅၃  
၅၄  
၅၅  
၅၆  
၅၇  
၅၈  
၅၉  
၆၀  
၆၁  
၆၂  
၆၃  
၆၄  
၆၅  
၆၆  
၆၇  
၆၈  
၆၉  
၇၀  
၇၁  
၇၂  
၇၃  
၇၄  
၇၅  
၇၆  
၇၇  
၇၈  
၇၉  
၈၀  
၈၁  
၈၂  
၈၃  
၈၄  
၈၅  
၈၆  
၈၇  
၈၈  
၈၉  
၉၀  
၉၁  
၉၂  
၉၃  
၉၄  
၉၅  
၉၆  
၉၇  
၉၈  
၉၉  
၁၀၀

၁၀၁  
၁၀၂  
၁၀၃  
၁၀၄  
၁၀၅  
၁၀၆  
၁၀၇  
၁၀၈  
၁၀၉  
၁၁၀  
၁၁၁  
၁၁၂  
၁၁၃  
၁၁၄  
၁၁၅  
၁၁၆  
၁၁၇  
၁၁၈  
၁၁၉  
၁၂၀  
၁၂၁  
၁၂၂  
၁၂၃  
၁၂၄  
၁၂၅  
၁၂၆  
၁၂၇  
၁၂၈  
၁၂၉  
၁၃၀  
၁၃၁  
၁၃၂  
၁၃၃  
၁၃၄  
၁၃၅  
၁၃၆  
၁၃၇  
၁၃၈  
၁၃၉  
၁၄၀  
၁၄၁  
၁၄၂  
၁၄၃  
၁၄၄  
၁၄၅  
၁၄၆  
၁၄၇  
၁၄၈  
၁၄၉  
၁၅၀  
၁၅၁  
၁၅၂  
၁၅၃  
၁၅၄  
၁၅၅  
၁၅၆  
၁၅၇  
၁၅၈  
၁၅၉  
၁၆၀  
၁၆၁  
၁၆၂  
၁၆၃  
၁၆၄  
၁၆၅  
၁၆၆  
၁၆၇  
၁၆၈  
၁၆၉  
၁၇၀  
၁၇၁  
၁၇၂  
၁၇၃  
၁၇၄  
၁၇၅  
၁၇၆  
၁၇၇  
၁၇၈  
၁၇၉  
၁၈၀  
၁၈၁  
၁၈၂  
၁၈၃  
၁၈၄  
၁၈၅  
၁၈၆  
၁၈၇  
၁၈၈  
၁၈၉  
၁၉၀  
၁၉၁  
၁၉၂  
၁၉၃  
၁၉၄  
၁၉၅  
၁၉၆  
၁၉၇  
၁၉၈  
၁၉၉  
၂၀၀

၁၂

12  
A

၁၂၁  
၁၂၂  
၁၂၃  
၁၂၄  
၁၂၅  
၁၂၆  
၁၂၇  
၁၂၈  
၁၂၉  
၁၃၀  
၁၃၁  
၁၃၂  
၁၃၃  
၁၃၄  
၁၃၅  
၁၃၆  
၁၃၇  
၁၃၈  
၁၃၉  
၁၄၀  
၁၄၁  
၁၄၂  
၁၄၃  
၁၄၄  
၁၄၅  
၁၄၆  
၁၄၇  
၁၄၈  
၁၄၉  
၁၅၀  
၁၅၁  
၁၅၂  
၁၅၃  
၁၅၄  
၁၅၅  
၁၅၆  
၁၅၇  
၁၅၈  
၁၅၉  
၁၆၀  
၁၆၁  
၁၆၂  
၁၆၃  
၁၆၄  
၁၆၅  
၁၆၆  
၁၆၇  
၁၆၈  
၁၆၉  
၁၇၀  
၁၇၁  
၁၇၂  
၁၇၃  
၁၇၄  
၁၇၅  
၁၇၆  
၁၇၇  
၁၇၈  
၁၇၉  
၁၈၀  
၁၈၁  
၁၈၂  
၁၈၃  
၁၈၄  
၁၈၅  
၁၈၆  
၁၈၇  
၁၈၈  
၁၈၉  
၁၉၀  
၁၉၁  
၁၉၂  
၁၉၃  
၁၉၄  
၁၉၅  
၁၉၆  
၁၉၇  
၁၉၈  
၁၉၉  
၂၀၀

၂၀၁  
၂၀၂  
၂၀၃  
၂၀၄  
၂၀၅  
၂၀၆  
၂၀၇  
၂၀၈  
၂၀၉  
၂၁၀  
၂၁၁  
၂၁၂  
၂၁၃  
၂၁၄  
၂၁၅  
၂၁၆  
၂၁၇  
၂၁၈  
၂၁၉  
၂၂၀  
၂၂၁  
၂၂၂  
၂၂၃  
၂၂၄  
၂၂၅  
၂၂၆  
၂၂၇  
၂၂၈  
၂၂၉  
၂၃၀  
၂၃၁  
၂၃၂  
၂၃၃  
၂၃၄  
၂၃၅  
၂၃၆  
၂၃၇  
၂၃၈  
၂၃၉  
၂၄၀  
၂၄၁  
၂၄၂  
၂၄၃  
၂၄၄  
၂၄၅  
၂၄၆  
၂၄၇  
၂၄၈  
၂၄၉  
၂၅၀  
၂၅၁  
၂၅၂  
၂၅၃  
၂၅၄  
၂၅၅  
၂၅၆  
၂၅၇  
၂၅၈  
၂၅၉  
၂၆၀  
၂၆၁  
၂၆၂  
၂၆၃  
၂၆၄  
၂၆၅  
၂၆၆  
၂၆၇  
၂၆၈  
၂၆၉  
၂၇၀  
၂၇၁  
၂၇၂  
၂၇၃  
၂၇၄  
၂၇၅  
၂၇၆  
၂၇၇  
၂၇၈  
၂၇၉  
၂၈၀  
၂၈၁  
၂၈၂  
၂၈၃  
၂၈၄  
၂၈၅  
၂၈၆  
၂၈၇  
၂၈၈  
၂၈၉  
၂၉၀  
၂၉၁  
၂၉၂  
၂၉၃  
၂၉၄  
၂၉၅  
၂၉၆  
၂၉၇  
၂၉၈  
၂၉၉  
၃၀၀







AJI PUSTAKASARI 01  
 Pusat Dokumentasi  
 Dinas Kebudayaan Provinsi Bali

|    |   |
|----|---|
| 13 | B |
|    |   |

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

|    |   |
|----|---|
| 14 | A |
|    |   |

Handwritten text in Balinese script on a palm leaf, consisting of two columns of text.







**AJI PUSTAKASARI 01**  
 Pusat Dokumentasi  
 Dinas Kebudayaan Provinsi Bali

|    |
|----|
| 15 |
| B  |

15 B  
 ...  
 ...  
 ...

|    |
|----|
| 16 |
| A  |

16 A  
 ...  
 ...  
 ...



AJI PUSTAKASARI 01  
 Pusat Dokumentasi  
 Dinas Kebudayaan Provinsi Bali

၁၁၆

16

B

ပဏ္ဍိတမင်းသိင်္ဂါတို့က နှစ်ပဉ္စမိယုဒ္ဓါတို့က  
 နှစ်ပဉ္စမိယုဒ္ဓါတို့က နှစ်ပဉ္စမိယုဒ္ဓါတို့က  
 နှစ်ပဉ္စမိယုဒ္ဓါတို့က နှစ်ပဉ္စမိယုဒ္ဓါတို့က  
 နှစ်ပဉ္စမိယုဒ္ဓါတို့က နှစ်ပဉ္စမိယုဒ္ဓါတို့က

ဤပုဒ်ကလေးကိုလည်း နှစ်ပဉ္စမိယုဒ္ဓါတို့က  
 နှစ်ပဉ္စမိယုဒ္ဓါတို့က နှစ်ပဉ္စမိယုဒ္ဓါတို့က  
 နှစ်ပဉ္စမိယုဒ္ဓါတို့က နှစ်ပဉ္စမိယုဒ္ဓါတို့က  
 နှစ်ပဉ္စမိယုဒ္ဓါတို့က နှစ်ပဉ္စမိယုဒ္ဓါတို့က

၁၁၈

17

A

ဤပုဒ်ကလေးကိုလည်း နှစ်ပဉ္စမိယုဒ္ဓါတို့က  
 နှစ်ပဉ္စမိယုဒ္ဓါတို့က နှစ်ပဉ္စမိယုဒ္ဓါတို့က  
 နှစ်ပဉ္စမိယုဒ္ဓါတို့က နှစ်ပဉ္စမိယုဒ္ဓါတို့က  
 နှစ်ပဉ္စမိယုဒ္ဓါတို့က နှစ်ပဉ္စမိယုဒ္ဓါတို့က

ဤပုဒ်ကလေးကိုလည်း နှစ်ပဉ္စမိယုဒ္ဓါတို့က  
 နှစ်ပဉ္စမိယုဒ္ဓါတို့က နှစ်ပဉ္စမိယုဒ္ဓါတို့က  
 နှစ်ပဉ္စမိယုဒ္ဓါတို့က နှစ်ပဉ္စမိယုဒ္ဓါတို့က  
 နှစ်ပဉ္စမိယုဒ္ဓါတို့က နှစ်ပဉ္စမိယုဒ္ဓါတို့က



**AJI PUSTAKASARI 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

|    |    |
|----|----|
| ꦫꦱ | 17 |
|    | B  |

Handwritten text in Balinese script on a palm leaf. The text is arranged in two columns. The left column contains approximately 10 lines of text, and the right column contains approximately 10 lines of text. The script is finely etched into the surface of the leaf.

|    |    |
|----|----|
| ꦫꦱ | 18 |
|    | A  |

Handwritten text in Balinese script on a palm leaf. The text is arranged in two columns. The left column contains approximately 10 lines of text, and the right column contains approximately 10 lines of text. The script is finely etched into the surface of the leaf.



**AJI PUSTAKASARI 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

၇၀

18  
B

၁၀

ကျွန်ုပ်တို့၏အဖွဲ့သည် ဤအဖွဲ့၏အဖွဲ့ဝင်များသည်  
 ကျွန်ုပ်တို့၏အဖွဲ့၏အဖွဲ့ဝင်များသည်  
 ကျွန်ုပ်တို့၏အဖွဲ့၏အဖွဲ့ဝင်များသည်  
 ကျွန်ုပ်တို့၏အဖွဲ့၏အဖွဲ့ဝင်များသည်

ကျွန်ုပ်တို့၏အဖွဲ့သည် ဤအဖွဲ့၏အဖွဲ့ဝင်များသည်  
 ကျွန်ုပ်တို့၏အဖွဲ့၏အဖွဲ့ဝင်များသည်  
 ကျွန်ုပ်တို့၏အဖွဲ့၏အဖွဲ့ဝင်များသည်  
 ကျွန်ုပ်တို့၏အဖွဲ့၏အဖွဲ့ဝင်များသည်

၇၁

19  
A

ကျွန်ုပ်တို့၏အဖွဲ့သည် ဤအဖွဲ့၏အဖွဲ့ဝင်များသည်  
 ကျွန်ုပ်တို့၏အဖွဲ့၏အဖွဲ့ဝင်များသည်  
 ကျွန်ုပ်တို့၏အဖွဲ့၏အဖွဲ့ဝင်များသည်  
 ကျွန်ုပ်တို့၏အဖွဲ့၏အဖွဲ့ဝင်များသည်

ကျွန်ုပ်တို့၏အဖွဲ့သည် ဤအဖွဲ့၏အဖွဲ့ဝင်များသည်  
 ကျွန်ုပ်တို့၏အဖွဲ့၏အဖွဲ့ဝင်များသည်  
 ကျွန်ုပ်တို့၏အဖွဲ့၏အဖွဲ့ဝင်များသည်  
 ကျွန်ုပ်တို့၏အဖွဲ့၏အဖွဲ့ဝင်များသည်







**AJI PUSTAKASARI 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

20  
 B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

21  
 A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.



**AJI PUSTAKASARI 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

|  |    |
|--|----|
|  | 21 |
|  | B  |

Handwritten Balinese script on a palm leaf. The text is arranged in two columns. On the left side, there is a small circular stamp containing the Balinese characters '21 B'.

|  |    |
|--|----|
|  | 22 |
|  | A  |

Handwritten Balinese script on a palm leaf. The text is arranged in two columns. On the left side, there is a small circular stamp containing the Balinese characters '22 A'.







**AJI PUSTAKASARI 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

၈၃

23

B

၄၆

၁။ နိဗ္ဗာန်သို့ ရောက်ရှိရန်အတွက်  
 နေရာအား ရွေးချယ်ရာတွင် နေရာ  
 ကို ရွေးချယ်ရာတွင် နေရာကို ရွေး  
 ခြယ်ရာတွင် နေရာကို ရွေးချယ်ရာ

တွင် နေရာကို ရွေးချယ်ရာတွင်  
 နေရာကို ရွေးချယ်ရာတွင် နေရာ  
 ကို ရွေးချယ်ရာတွင် နေရာကို  
 ရွေးချယ်ရာတွင် နေရာကို ရွေး

၈၄

24

A

၁။ နေရာကို ရွေးချယ်ရာတွင်  
 နေရာကို ရွေးချယ်ရာတွင် နေရာ  
 ကို ရွေးချယ်ရာတွင် နေရာကို  
 ရွေးချယ်ရာတွင် နေရာကို ရွေး

၂။ နေရာကို ရွေးချယ်ရာတွင်  
 နေရာကို ရွေးချယ်ရာတွင် နေရာ  
 ကို ရွေးချယ်ရာတွင် နေရာကို  
 ရွေးချယ်ရာတွင် နေရာကို ရွေး



**AJI PUSTAKASARI 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

|    |
|----|
| 24 |
| B  |

Handwritten text on a palm leaf manuscript strip, likely containing a list or index of items.

|    |
|----|
| 25 |
| A  |

Handwritten text on a palm leaf manuscript strip, likely containing a list or index of items.



**AJI PUSTAKASARI 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

|    |    |
|----|----|
| 25 | 25 |
|    | B  |

47

...  
 ...  
 ...  
 ...

|    |    |
|----|----|
| 26 | 26 |
|    | A  |

...  
 ...  
 ...  
 ...











**AJI PUSTAKASARI 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

၅၀ 28  
B

ပဉ္စမေဝါယံ ဟူ၍ ဟောပြောရာ၌ ဟောပြောရာ၌ ဟောပြောရာ၌ ဟောပြောရာ၌  
 ဟောပြောရာ၌ ဟောပြောရာ၌ ဟောပြောရာ၌ ဟောပြောရာ၌  
 ဟောပြောရာ၌ ဟောပြောရာ၌ ဟောပြောရာ၌ ဟောပြောရာ၌  
 ဟောပြောရာ၌ ဟောပြောရာ၌ ဟောပြောရာ၌ ဟောပြောရာ၌

၅၁ 29  
A

ဤသို့ ဟောပြောရာ၌ ဟောပြောရာ၌ ဟောပြောရာ၌ ဟောပြောရာ၌  
 ဟောပြောရာ၌ ဟောပြောရာ၌ ဟောပြောရာ၌ ဟောပြောရာ၌  
 ဟောပြောရာ၌ ဟောပြောရာ၌ ဟောပြောရာ၌ ဟောပြောရာ၌  
 ဟောပြောရာ၌ ဟောပြောရာ၌ ဟောပြောရာ၌ ဟောပြောရာ၌



**AJI PUSTAKASARI 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

၅၅

29  
B

45

ဤတို့သည်၊ ပိတောက်တို့၏အားကိုးရာတို့ကို  
 ဖြစ်ပေါ်စေကာ၊ ဤတို့သည် အစဉ်အဆက်  
 ရှိပေသော်လည်း၊ အလင်္ကာတို့၏အားကိုးရာ  
 တို့သည် ဤတို့၏အားကိုးရာတို့၏အားကိုးရာ

၊ အလင်္ကာတို့၏အားကိုးရာတို့၏အားကိုးရာ  
 အလင်္ကာတို့၏အားကိုးရာတို့၏အားကိုးရာ  
 ဤတို့သည် အစဉ်အဆက် ရှိပေသော်လည်း၊  
 အလင်္ကာတို့၏အားကိုးရာတို့၏အားကိုးရာ

၅၆

30  
A

တို့သည် ဤတို့၏အားကိုးရာတို့၏အားကိုးရာ  
 တို့သည် အစဉ်အဆက် ရှိပေသော်လည်း၊  
 အလင်္ကာတို့၏အားကိုးရာတို့၏အားကိုးရာ

အလင်္ကာတို့၏အားကိုးရာတို့၏အားကိုးရာ  
 အလင်္ကာတို့၏အားကိုးရာတို့၏အားကိုးရာ  
 ဤတို့သည် အစဉ်အဆက် ရှိပေသော်လည်း၊  
 အလင်္ကာတို့၏အားကိုးရာတို့၏အားကိုးရာ



















**AJI PUSTAKASARI 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

၅၉ 34  
B

၅၉  
 ကရိုဏ္ဍိယာမိဗျာ၊ ဘာမိဗျာ၊ ဘာမိဗျာ၊ ဘာမိဗျာ၊  
 ဘာမိဗျာ၊ ဘာမိဗျာ၊ ဘာမိဗျာ၊ ဘာမိဗျာ၊  
 ဘာမိဗျာ၊ ဘာမိဗျာ၊ ဘာမိဗျာ၊ ဘာမိဗျာ၊  
 ဘာမိဗျာ၊ ဘာမိဗျာ၊ ဘာမိဗျာ၊ ဘာမိဗျာ၊

၅၉ 35  
A

ဘာမိဗျာ၊ ဘာမိဗျာ၊ ဘာမိဗျာ၊ ဘာမိဗျာ၊  
 ဘာမိဗျာ၊ ဘာမိဗျာ၊ ဘာမိဗျာ၊ ဘာမိဗျာ၊  
 ဘာမိဗျာ၊ ဘာမိဗျာ၊ ဘာမိဗျာ၊ ဘာမိဗျာ၊  
 ဘာမိဗျာ၊ ဘာမိဗျာ၊ ဘာမိဗျာ၊ ဘာမိဗျာ၊



**AJI PUSTAKASARI 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

၅၅

35  
B

၅၅

နေ့စဉ်ပတ်စာတမ်းအားလုံးကို  
 နေ့စဉ်ပတ်စာတမ်းအားလုံးကို  
 နေ့စဉ်ပတ်စာတမ်းအားလုံးကို  
 နေ့စဉ်ပတ်စာတမ်းအားလုံးကို

နေ့စဉ်ပတ်စာတမ်းအားလုံးကို  
 နေ့စဉ်ပတ်စာတမ်းအားလုံးကို  
 နေ့စဉ်ပတ်စာတမ်းအားလုံးကို  
 နေ့စဉ်ပတ်စာတမ်းအားလုံးကို

၅၅

36  
A

နေ့စဉ်ပတ်စာတမ်းအားလုံးကို  
 နေ့စဉ်ပတ်စာတမ်းအားလုံးကို  
 နေ့စဉ်ပတ်စာတမ်းအားလုံးကို  
 နေ့စဉ်ပတ်စာတမ်းအားလုံးကို

နေ့စဉ်ပတ်စာတမ်းအားလုံးကို  
 နေ့စဉ်ပတ်စာတမ်းအားလုံးကို  
 နေ့စဉ်ပတ်စာတမ်းအားလုံးကို  
 နေ့စဉ်ပတ်စာတမ်းအားလုံးကို







**AJI PUSTAKASARI 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

|    |
|----|
| 37 |
| B  |

37  
 ...  
 ...  
 ...  
 ...

|    |
|----|
| 38 |
| A  |

38  
 ...  
 ...  
 ...  
 ...







**AJI PUSTAKASARI 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

၁၅၉

39

B

၂၅၀  
 ပထမဦးစွာ ဘုရားပြုစုရာကို စောင့်ရှောက်ပေး  
 ကိုးကွယ်ရာကို စောင့်ရှောက်ပေးရန် ဘုရားကို  
 ပြုစုရာကို စောင့်ရှောက်ပေးရန် ဘုရားကို  
 ပြုစုရာကို စောင့်ရှောက်ပေးရန် ဘုရားကို  
 ပြုစုရာကို စောင့်ရှောက်ပေးရန် ဘုရားကို

၈၀

40

A

၂၅၀  
 ဘုရားပြုစုရာကို စောင့်ရှောက်ပေးရန် ဘုရားကို  
 ပြုစုရာကို စောင့်ရှောက်ပေးရန် ဘုရားကို  
 ပြုစုရာကို စောင့်ရှောက်ပေးရန် ဘုရားကို  
 ပြုစုရာကို စောင့်ရှောက်ပေးရန် ဘုရားကို  
 ပြုစုရာကို စောင့်ရှောက်ပေးရန် ဘုရားကို



**AJI PUSTAKASARI 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

|    |    |
|----|----|
| 80 | 40 |
|    | B  |

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns, with a small circular hole on the left side for binding.

|    |    |
|----|----|
| 81 | 41 |
|    | A  |

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns, with a small circular hole on the left side for binding.











**AJI PUSTAKASARI 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

၅၆

43  
B

၅၆

၅၆  
 ဤမင်္ဂလာတို့သောတို့၌ ဤမင်္ဂလာတို့၌  
 ဤမင်္ဂလာတို့သောတို့၌ ဤမင်္ဂလာတို့၌  
 ဤမင်္ဂလာတို့သောတို့၌ ဤမင်္ဂလာတို့၌  
 ဤမင်္ဂလာတို့သောတို့၌ ဤမင်္ဂလာတို့၌

၅၆  
 ဤမင်္ဂလာတို့သောတို့၌ ဤမင်္ဂလာတို့၌  
 ဤမင်္ဂလာတို့သောတို့၌ ဤမင်္ဂလာတို့၌  
 ဤမင်္ဂလာတို့သောတို့၌ ဤမင်္ဂလာတို့၌  
 ဤမင်္ဂလာတို့သောတို့၌ ဤမင်္ဂလာတို့၌

၅၆

44  
A

၅၆  
 ဤမင်္ဂလာတို့သောတို့၌ ဤမင်္ဂလာတို့၌  
 ဤမင်္ဂလာတို့သောတို့၌ ဤမင်္ဂလာတို့၌  
 ဤမင်္ဂလာတို့သောတို့၌ ဤမင်္ဂလာတို့၌  
 ဤမင်္ဂလာတို့သောတို့၌ ဤမင်္ဂလာတို့၌

၅၆  
 ဤမင်္ဂလာတို့သောတို့၌ ဤမင်္ဂလာတို့၌  
 ဤမင်္ဂလာတို့သောတို့၌ ဤမင်္ဂလာတို့၌  
 ဤမင်္ဂလာတို့သောတို့၌ ဤမင်္ဂလာတို့၌  
 ဤမင်္ဂလာတို့သောတို့၌ ဤမင်္ဂလာတို့၌







**AJI PUSTAKASARI 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

|    |    |
|----|----|
| 89 | 45 |
|    | B  |

89  
 ...  
 ...  
 ...  
 ...

|    |    |
|----|----|
| 86 | 46 |
|    | A  |

86  
 ...  
 ...  
 ...  
 ...



















**AJI PUSTAKASARI 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

|    |    |
|----|----|
| ၅၀ | 50 |
|    | B  |

၅၀

၅၀  
 ဟိုဝ်းတို့တို့ကို ခြားလှားစွာ ဟောပြော နေကြောင်း  
 ဟောပြောပုံစံပေါင်းစုံကို ဟောပြော နေကြောင်း  
 ဟောပြောပုံစံပေါင်းစုံကို ဟောပြော နေကြောင်း  
 ဟောပြောပုံစံပေါင်းစုံကို ဟောပြော နေကြောင်း

ဟောပြောပုံစံပေါင်းစုံကို ဟောပြော နေကြောင်း  
 ဟောပြောပုံစံပေါင်းစုံကို ဟောပြော နေကြောင်း  
 ဟောပြောပုံစံပေါင်းစုံကို ဟောပြော နေကြောင်း  
 ဟောပြောပုံစံပေါင်းစုံကို ဟောပြော နေကြောင်း

|    |    |
|----|----|
| ၅၁ | 51 |
|    | A  |

၅၁  
 ဟိုဝ်းတို့တို့ကို ခြားလှားစွာ ဟောပြော နေကြောင်း  
 ဟောပြောပုံစံပေါင်းစုံကို ဟောပြော နေကြောင်း  
 ဟောပြောပုံစံပေါင်းစုံကို ဟောပြော နေကြောင်း  
 ဟောပြောပုံစံပေါင်းစုံကို ဟောပြော နေကြောင်း

ဟောပြောပုံစံပေါင်းစုံကို ဟောပြော နေကြောင်း  
 ဟောပြောပုံစံပေါင်းစုံကို ဟောပြော နေကြောင်း  
 ဟောပြောပုံစံပေါင်းစုံကို ဟောပြော နေကြောင်း  
 ဟောပြောပုံစံပေါင်းစုံကို ဟောပြော နေကြောင်း



**AJI PUSTAKASARI 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

51  
 B

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns. The left column begins with a small number '၇၆' (76) written in the margin. The script is finely etched into the natural texture of the dried leaf.

52  
 A

Handwritten text on a second palm leaf manuscript strip, continuing the text from the first strip. It also features two columns of Balinese script. The leaf shows signs of age and wear, with some discoloration and small holes.







**AJI PUSTAKASARI 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

|    |    |
|----|----|
| 53 | 53 |
| B  |    |

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns. On the right side, there is a circular stamp with the text "Balinese Museum" and "Bali" around a central emblem.

|    |    |
|----|----|
| 54 | 54 |
| A  |    |

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns.















**AJI PUSTAKASARI 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

57  
 B

Handwritten text in Balinese script on a palm leaf. The text is arranged in two columns. The left column contains approximately 10 lines of text, and the right column contains approximately 10 lines of text. There are two circular holes on the leaf for binding.

58  
 A

Handwritten text in Balinese script on a palm leaf. The text is arranged in two columns. The left column contains approximately 10 lines of text, and the right column contains approximately 10 lines of text. There are two circular holes on the leaf for binding.



**AJI PUSTAKASARI 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

|    |
|----|
| 58 |
| 58 |
| B  |

Handwritten text in Balinese script on a palm leaf manuscript. The text is arranged in two columns, with a central vertical line. The right column contains a circular stamp from the Provincial Cultural Office of Bali.

Handwritten text (Balinese script):

Left column: *പറയ്ക്ക*, *പറയ്ക്ക*, *കുറയ്ക്ക*, *കുറയ്ക്ക*

Right column: *കുറയ്ക്ക*, *കുറയ്ക്ക*, *കുറയ്ക്ക*, *കുറയ്ക്ക*

Stamp: **PROVINSI PROPINSI BALI**  
**KANTOR**  
**DIKUMENTASI**  
**BUDAYA BALI**  
**BALI**





**AJI PUSTAKASARI 01**

*Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali*

